

ဘဝ်းယမ်: ဂ္လု်သေး: ငလ: ဝခင်းကျွံ, လုံးဂလင် ပီပံ,ဂေုတီကျွံ ကီပံ.ကီပံ 99 -

TIME TABLE OF  
MAP RADIO, FM 99 MHZ

| ဘဝ်းယမ်:<br>ဝခင်း:<br>Day | ဝခင်းလခင်း / Mon  | ဝခင်းကင်းဂါခင်း / Tue  | ဝခင်းပုတ် / Wed   | ဝခင်းဖတ်း / Thu   | ဝခင်းသုဂ်း / Fri  | ဝခင်းသပ် / Sat   | ဝခင်းကျးတိတ် / Sun  |
|---------------------------|---|--|---|---|---|--|---|
| 09.00-10.00               | သီင်ထီမ်နီင်းစွံ,<br>ရွင်းဂါခင်းသိုဝ်, MAP Media                        | လုံးဂါခင်းစဂီယါခင်း,<br>Christian program<br>By Dj လုင်းလီင်းပိုင်                       | လုံးဂါခင်းစဂီယါခင်း,<br>Christian program<br>By Dj လုင်းလီင်းပိုင်                    | လုံးဂါခင်းစဂီယါခင်း,<br>Christian program<br>By Dj လုင်းလီင်းပိုင်                      | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | ဗွိုင်းထုင်းတံး<br>Shan Culture program<br>By Dj ခာင်းလာမ်ဗွိုင်         | စေးသင်,သွမ်ကျွမ်လီ<br>Message<br>for the Better Life<br>By Dj ခာင်းလာမ်ဗွိုင် |
| 10.00-11.00               | ပိုင်ခွံ,ဂိမ်တွပ်<br>AM 1476 ခ်.ဂ.ဖါ                                    | ပိုင်ခွံ,ဂိမ်တွပ်<br>AM 1476 ခ်.ဂ.ဖါ   | ပိုင်ခွံ,ဂိမ်တွပ်<br>AM 1476 ခ်.ဂ.ဖါ  | သီင်ထီမ်နီင်းစွံ,<br>လွတ်းဖေးတီးရှိုတ်းဂါခင်း<br>" Safety at Work "<br>By Dj ယိုင်းရွမ် | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | ဗွိုင်းထုင်းတံး<br>Shan Culture program<br>By Dj ခာင်းလာမ်ဗွိုင်         | စေးသင်,သွမ်ကျွမ်လီ<br>Message<br>for the Better Life<br>By Dj ခာင်းလာမ်ဗွိုင် |
| 11.00-12.00               | သီင်ထီမ်နီင်းစွံ,<br>သုခင်းလုံးရှိုတ်းဂါခင်း<br>By Dj ထွင်းစမ်း         | လုဂ်းကွမ်,မိုဝ်းဆံ<br>Today's children<br>By Dj ဆွိုင်ခိုင်                              | သီင်ထီမ်နီင်းစွံ,<br>HIV/AIDS & Health<br>By Dj ငှက်မိုဝ်း၊ လုံးဂိပ်                  | လွတ်းဖေးတီးရှိုတ်းဂါခင်း<br>" Safety at Work "<br>By Dj ယိုင်းရွမ်                      | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 12.00-13.00               | သီင်ထီမ်နီင်းစွံ,<br>သုခင်းလုံးရှိုတ်းဂါခင်း<br>By Dj ထွင်းစမ်း         | လုဂ်းကွမ်,မိုဝ်းဆံ<br>Today's children<br>By Dj ဆွိုင်ခိုင်                              | သီင်ထီမ်နီင်းစွံ,<br>HIV/AIDS & Health<br>By Dj ငှက်မိုဝ်း၊ လုံးဂိပ်                  | ဂူခင်းဆမ်,စလး<br>ပုံးပိုင်,ဂျး<br>By SEED program                                       | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 13.00-14.00               | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Thai community<br>program<br>By Dj Jan Dip        | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Thai community<br>program<br>By Dj Jan Dip                         | ရှိုင်းလုံယိုင်း<br>(လုမ်းဂပ်းသါခင်း<br>လွင်းခါခင်းယိုင်းတံး)<br>SWAN's radio program | ရှိုင်းလုံယိုင်း<br>(လုမ်းဂပ်းသါခင်း<br>လွင်းခါခင်းယိုင်းတံး)<br>SWAN's radio program   | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 14.00-15.00               | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Thai community<br>program<br>By Dj Jan Dip        | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Thai community<br>program<br>By Dj Jan Dip                         | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Thai community<br>program<br>By Dj Jan Dip                      | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Thai community<br>program<br>By Dj Jan Dip                        | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 15.00-16.00               | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake                        | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake   | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake                                      | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake  | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 16.00-17.00               | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake                        | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake   | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake                                      | ရွံကျွမ်ဖုဒမ်ဖုဒမ်<br>Country Life<br>By Dj Lake  | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 17.00-18.00               | သီင်ထီမ်နီင်းစွံ,<br>SHAN Music   | ပိုင်,ရွပ်လုံဂျး,ပုံးယူ,လီ<br>Open Heart<br>for the Health Care<br>By Dj ခာင်းလာမ်ဗွိုင် | ဝိပ်,ဂေုတီကျွံ (မါခင်း)   | ဝိပ်,ဂေုတီကျွံ (မါခင်း)   | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 18.00-19.00               | သီင်ထီမ်နီင်းစွံ,<br>SHAN Music   | ပိုင်,ရွပ်လုံဂျး,ပုံးယူ,လီ<br>Open Heart<br>for the Health Care<br>By Dj ခာင်းလာမ်ဗွိုင် | ဝိပ်,ဂေုတီကျွံ (မါခင်း)   | ဝိပ်,ဂေုတီကျွံ (မါခင်း)   | ရွမ်းတံးပာခဲဂပ်,<br>Shan Folk Song                                      | သိုပ်,သါခင်းလွင်းပုံးယူ,လီ<br>Health Communication<br>By Dj လုံးကွင်းထေး | သီင်ထီမ်နီင်းစွံ,<br>W.S.A  |
| 19.00-20.00               | ဝါင်ဆမ်ဇိုင်းတံး<br>Shan Tea Table Program<br>(လုံးသီင်ပိုင် မင်းခွမ်း) | ဝါင်ဆမ်ဇိုင်းတံး<br>Shan Tea Table Program<br>(လုံးသီင်ပိုင် မင်းခွမ်း)                  | ဝါင်ဆမ်ဇိုင်းတံး<br>Shan Tea Table Program<br>(လုံးသီင်ပိုင် မင်းခွမ်း)               | ဝါင်ဆမ်ဇိုင်းတံး<br>Shan Tea Table Program<br>(လုံးသီင်ပိုင် မင်းခွမ်း)                 | ဝါင်ဆမ်ဇိုင်းတံး<br>Shan Tea Table Program<br>(လုံးသီင်ပိုင် မင်းခွမ်း) | ဝါင်ဆမ်ဇိုင်းတံး<br>Shan Tea Table Program<br>(လုံးသီင်ပိုင် မင်းခွမ်း)  | ဝါင်ဆမ်ဇိုင်းတံး<br>Shan Tea Table Program<br>(လုံးသီင်ပိုင် မင်းခွမ်း)       |

# မံးမိးမဂ်းမခင်း ဂၢင်ကတ်းဂၢင် လွင်းဂိုတ်းဂၢင်ဂိုင်းဂၢင်ယၢင်ပိုင်း ပီထံး 2560

|   |  |   |
|---|--|---|
| 1 | ဗူးလှ်ဂှ်ဂိုင်းဂၢင်ယၢင်ပိုင်းသေ လှ်ဂိုတ်းဂၢင် ဆးဂၢင်ကၢင်မံးမိးဂှ်တၢ်ပး / ကၢင်မိးဂှ်ဂိုတ်းဂၢင်ကၢင်မိးဂှ် ဂှ်ဂိုတ်းဂၢင် လွမ်းလဝ်းဂၢင်, လိုင် တေဂုးတၢမ်, မံဒိုဆ်းသီ, သီဆ် ထိုင် ပီတၢ်, သီဆ်တေဂုး, ဂိုင်းဂၢင်ဆိုင်ဂေၤ။ | 400,000 - 800,000<br>၀၁တၢ်, တေဂုးဆိုင်ဂေၤ။        |
| 2 | ဗူးလှ်ဂှ်ဂိုင်းဂၢင်ယၢင်ပိုင်းဂိုတ်းဂၢင်လွမ်း လူဂုးလဝ်းဂၢင်, ကၢင်မိးလံးပိဆ်ဆးလၢင်း လွမ်းဆင်, ကၢင်မိးလံးဂှ်ဂိုတ်းဂၢင် လုဂ်းလၢင်းဆဆ်လိုင် တေဂုးတၢမ်, မံဒိုဆ်းကၢင်, ပူဆ်သီ, သီဆ်၀၁တၢ်, တေဂုး, ဂိုင်းဂၢင်ဆိုင်ဂေၤ။      | ဆိုင်ဂေၤ, ကၢင်, ပူဆ်<br>400,000 ၀၁တၢ်,            |
| 3 | ဂိုင်းဂၢင်ယၢင်ပိုင်း ဂိုတ်းဂၢင်လူဂုး ကၢင်မိးဂှ်ဂိုတ်းဂၢင် / ဂိုတ်းဂၢင် ဆးဂၢင်ကၢင်မံးမိးဂှ်တၢ်ပး ဝံ့လိုင် တေဂုးတၢမ်, ဂှ်, ကၢင်, ပူဆ် 5 ပီ ကၢင်, ဆဆ် တၢမ်, ဂိုဆ်း 2,000 - 100,000 ။                                  | တၢမ်, ဂိုဆ်း / တၢမ်, ဂှ်, ကၢင်, ဆဆ် တင်းသွင်မိဂ်း |
| 4 | ဂိုင်းဂၢင်ယၢင်ပိုင်း ဂိုတ်းဂၢင် ဆးဂၢင်ကၢင်မံးမိးဂှ်တၢ်ပး, ဂၢင်, လွမ်း, လူဂုး ကၢင်, လံးလီင်းဗှ်, သံမံ (ဗှ်, ထပိဆ်း) လိုင် တေဂုးတၢမ်, မံဒိုဆ်း သွင်, မိုဆ်း, ထိုင် ဆိုင်သီဆ်၀၁တၢ်, ။                                 | တၢမ်, ဂိုဆ်း<br>20,000 - 100,000                  |
| 5 | ဂိုင်းဂၢင်ယၢင်ပိုင်း ဂိုတ်းဂၢင်ဆးဂၢင် ကၢင်မိးလံးဂှ်ဂိုတ်းဂၢင်ဆဆ်လိုင် တေဂုးတၢမ်, မံဒိုဆ်း ။  | တၢမ်, ဂိုဆ်း ကၢင်, ပူဆ်<br>100,000 ၀၁တၢ်,         |
| 6 | ဆးလၢင်းဂေၤ, လှ်ယိုတ်းဝံ့ ဂိုတ်းဂၢင် / ဗေတ်သံပွတ်, / ဂိုလမ်, လွင်းဂိုင်းဂၢင်ယၢင်ပိုင်းလိုင် တေဂုးတၢမ်, ဂှ်, ကၢင်, ပူဆ် 6 လိုဆ် ကၢင်, ဆဆ် တၢမ်, ဂိုဆ်း ကၢင်, ပူဆ် 100,000 ၀၁တၢ်, ။                                   | တၢမ်, ဂိုဆ်း / တၢမ်, ဂှ်, ကၢင်, ဆဆ် တင်းသွင်မိဂ်း |
| 7 | ဗူးလှ်ပီတၢ်လီဆ်ဂုးတၢင်, ဂေၤ, ဝုး တေဂုးဂှ်, ဂိုတ်းဂၢင်လွမ်းဆးလၢင်း ဆးမိုင်းထံးလံးဆ်လိုင် တေဂုးတၢမ်, ဂှ်, 3 - 10 ပီ ကၢင်, ဆဆ် တၢမ်, ဂိုဆ်း 600,000 - 1,000,000 ၀၁တၢ်, တေဂုး, ဂိုင်းဂၢင် ဆိုင်ဂေၤ ။                   | တၢမ်, ဂှ်, ဂၢင်, တၢမ်, ဂိုဆ်း                     |
| 8 | ဗူးလှ်ဂိုတ်းဆးဂၢင် ဗှ်, လတ်းဂှ်ဂၢင် လူဂုးကၢင်, လံးဂှ်ကၢင်လုဂ်း တီးလုဂ်းဂၢင်လုဂ်း ဗှ်, လတ်းဂှ်ဂၢင် မိုင်းထံးလိုင် တေဂုးတၢမ်, ဂှ်, 1-3 ပီ ကၢင်, ဆဆ် တၢမ်, ဂိုဆ်း 200,000 - 600,000 ၀၁တၢ်, ။                          | တၢမ်, ဂိုဆ်း, တၢမ်, ဂှ်, တင်းသွင်မိဂ်း            |

# မံးမိးမဂ်းမခင်း ဂၢင်ကတ်းဂၢင် လွင်းဂိုတ်းဂၢင်ဂိုင်းဂၢင်ယၢင်ပိုင်း ပီထံး 2560

မံးမိးမဂ်းမခင်း ဂၢင်ကတ်းဂၢင် လွင်းဂၢင်ဂိုတ်းဂၢင် ဂိုင်းဂၢင် ယၢင်ပိုင်း ပီထံး 2560 ပိဆ်လွင်းမုဆ်မေ မံးမိး ကၢင်ယင်းပံးမိးလွင်း လတ်းဂၢင် ဂၢင်ဂိုတ်းဂၢင် ဂိုင်းဂၢင်ယၢင်ပိုင်း တင်းမူတ်း၊ ဂှ်ပုး လွမ်း ဆးမံးမိးဂၢင်ဂိုတ်းဂၢင် ဂိုင်းဂၢင်ယၢင်ပိုင်း ပီထံး 2551 ဂၢင်, မံးမိး မဂ်းမခင်းသွင်, ဗဂ်းဂိုင်းဂၢင်ယၢင်ပိုင်း ဆးမိုင်းထံး ပီ 2559။

မံးမိးမဂ်းမခင်းဗိုဆ်ဆ် ဂှ်, ကပ်မံးမိး တင်း 2 ကၢင် ဂှ်ပိဆ် ကၢင်လီဝံ့ ဂၢင်, မိးလွင်းလမ်, လွင်း ဆးဂၢင်တူဂုးလွမ် ဂၢင်, ဂှ်ပုးမိးလွင်းငါးလုမ်လှ် တွမ်းတၢ်, ဆးလၢင်း ဂၢင်, လုဂ်းလၢင်းကၢင် ပိဆ်ဂိုင်းဂၢင်ယၢင်ပိုင်း, မိးပုးစေးမံးမိး လွင်းပမ်တၢမ်, တၢင်းဗေတ်း ဆးလၢင်း ကၢင်ဂိုတ်းပူဆ်ပိဆ်မံးမိး, ဂှ်ပုးလွင်းလုဂ်းလုဂ်းမိုင်း ဗဂ်းမုးမိး လွင်းဂှ်, ဂှ်, သၢင်, တၢ်, ဂှ်, ဂၢင်, လံး, ဂၢင်, ဂှ်, မံးမိး



မဂ်းမခင်းဆးတီးပုဆ်းဗှ်ဆး ကၢင်တေလံးဂှ် တွမ်းတၢ်, ဆးလၢင်း ဂၢင်, ဂှ်ပုးမိးလံးဂှ်ကၢင် ကပ်ဂှ်ဂိုင်းဂၢင်ယၢင်ပိုင်း မုးဂိုတ်းဂၢင် ဂှ်, မိးလွင်းလီင်းလီင်းဆမ်တိုဝ်းမုး။ တွမ်းတၢ်, ပမ်လွင်းတူဂုးထိုင်, ဂှ်ပုးမိးလွင်းလံးတၢင်, ယွမ်းလွင်းဗေတ်း, ပိဆ်ဗလး ဗဂ်းထိုင်လွမ်းလံး တီးတေတၢင်, ယွမ်းတၢင်းလွမ်းထီမ် တွမ်းတၢ်, ဂိုင်းဂၢင်ယၢင်ပိုင်းလိုင်းလံးဂှ်လွင်းလုဂ်းမုး ယွမ်းပိုင်းဆးလၢင်း ကၢင်, ဆဆ် ဂှ်, လံးဂှ်ကၢင်တေဂုး, ကပ်ဂိုင်းဂၢင်ယၢင်ပိုင်း မုးဂိုတ်းဂၢင်သေဗလး ကၢင်, ဂိုတ်းလွမ်းဆးတီးပုဆ်းဗှ်ဆး လွမ်းဆင်, မံးမိးမဂ်းမခင်းဝံ့။

တွင်းထမ် - မံးမိးမဂ်းမခင်း, လတ်းဂှ်ဂၢင် - 1694

63/30 ဂျူမိုက် ဗ. 4 ဟံ့ 8 တ. ဟေ့ ဝ. မိေဝ်  
 ဂ. ဗိေပျံ 50200 ဟေ့ 053 811 202  
 မံးမိး 053 271 551  
 E-mail: [media@mapfoundationcm.org](mailto:media@mapfoundationcm.org)  
[mapradio99@gmail.com](mailto:mapradio99@gmail.com)  
 MAPRADIO.ORG